

မာတိကာ

မိတ်ဆက် ဗုဒ္ဓက ပါးပါးလျလျပါတဲ့ ၇

ထိုးထွင်းသိမြင်

- အခန်း (၁) ကြွက်နဲ့ ဘုန်းကြီး ၁၄
- အခန်း (၂) ကျွန်တော်တို့ ဘာကြောင့် ဝလာတာလဲ ၂၀
- အခန်း (၃) ကြွက်လို စားပါတဲ့ ၂၇

လက်တွေ့လုပ်ခြင်း

- အခန်း (၄) ဗုဒ္ဓအလိုကျ အစာစားနည်း ၃၆
- အခန်း (၅) ဗုဒ္ဓက ပေါင်ချိန် ဘယ်လောက် ရှိသလဲ ၅၂
- အခန်း (၆) ဘာစားရမလဲ ၅၉
- အခန်း (၇) အသား စားမလား၊ အာလူး စားမလား ၇၀
- အခန်း (၈) ဗုဒ္ဓရဲ့ ဝိစကီ ၇၇
- အခန်း (၉) ဗုဒ္ဓကို cheat လုပ်ကြမယ် ၈၅
- အခန်း (၁၀) ဗုဒ္ဓက အားကစား လုပ်သလား ၉၀
- အခန်း (၁၁) အနားယူတဲ့ ဗုဒ္ဓ ၉၇

အပိုင်း (၃) အနှောင့်အယှက်၊ အဟန့်အတားများ

- အခန်း (၁၂) အစားသည် စိတ်၏ ဖြေရာ ၁၀၈
- အခန်း (၁၃) အပမာဒေန ၁၁၇
- အခန်း (၁၄) ဗုဒ္ဓနဲ့ အချစ်ရေး ၁၂၆
- အခန်း (၁၅) ဗုဒ္ဓနဲ့ လုပ်ငန်းခွင် ၁၃၄
- အခန်း (၁၆) အမှိုက်ပုံးထဲ ပစ်မှာလား၊ အမှိုက်ပုံး အဖြစ်ခံမှာလား ၁၄၃
- အခန်း (၁၇) ဆာနေတာလား၊ အကျင့်လို ဖြစ်နေတာလား ၁၅၂
- အခန်း (၁၈) ဟန်ချက်ကို ညီနေအောင် ထိန်းပါ ၁၆၁

အပိုင်း (၄) ပြီးပြည့်စုံခြင်းများ

- အခန်း (၁၉) ထမင်းမစားခင် ကျေးဇူးတင်ပါ ၁၆၈
- အခန်း (၂၀) ခန္ဓာကိုယ်အတွက် တရားထိုင်ပါ ၁၇၃
- အခန်း (၂၁) ဘုရားကျောင်းကို ဖြိုချခြင်း ၁၈၄
- အခန်း (၂၂) ဗုဒ္ဓကဲ့သို့ နေထိုင်ခြင်း ၁၉၁

